



အမိန့်ကြော်ငြာစာ
အမှတ် ၂၀၂၀ - ၁၁
လူစုလူဝေးများနှင့် ပွဲများ၊ ယာယီကျောင်းပိတ်ခြင်းများဆိုင်ရာ
ယာယီတားမြစ်ချက်
အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၅ အား ပယ်ဖျက်ခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ၎င်းသည် ယခင်က လူများတွင်မတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။ လက်ရှိတွင် ထိုရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် တိုက်ဖျက်ကုသနည်းမျိုး မရှိသေးပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ဖြစ်စဉ်နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် ၁၉၆၃ခုနှစ် မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ 1976 PA 390 ၊ ပြင်ဆင်ချက်အဖြစ် MCL 30.401-.421 နှင့် ၁၉၄၅ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ 1945 PA 302 ၊ ပြင်ဆင်ချက်အဖြစ် MCL 10.31-.33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာ ခဲ့သည်။

MCL 10.31(1) အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေသည် "ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားဖြင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ" မှတစ်ဆင့် အစိုးရမှ ဆောင်ရွက်နိုင်သော "သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေကိစ္စဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း"ရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို အစိုးရထံသို့ အပ်နှင်းပါသည်။ အလား တူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် "အစိုးရအနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကိုကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေအနေကို ထိန်းချုပ်ရန် လိုအပ် သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ကြောင်း" ၁၉၄၅ ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေတွင် ဖော်ပြထားသည်။

COVID-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရန်နှင့် ခုခံနိုင်စွမ်းနည်းသော မီချီဂန်ဒေသခံများနှင့် အဆိုပါ ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် အခြားအရေးပါသောအခြေခံလိုအပ်ချက်အတွက် လိုအပ်သော ကာကွယ်မှုများကို ထောက်ပံ့ပေးရန်အတွက် ပွဲများနှင့် လူစုလူဝေးများအပေါ် ကန့်သတ်ထားသောယာယီ တားမြစ်ချက်များကို သတ်မှတ်ပြဌာန်းရန် အသင့်အတင့်လိုအပ်သည်။

အမိန့်ကြော်ငြာစာ ၂၀၂၀-၅ တွင် ယင်းကဲ့သို့တားမြစ်ချက်များကို ပြဋ္ဌာန်းထားသည်။ အဆိုပါအမိန့်စာသည် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ လတ်တလောလမ်းညွှန်ချက်အရ အမိန့်ကြော်ငြာစာ အမှတ် ၂၀၂၀-၅ ဖြင့် ပွဲများနှင့် အစုအဝေးများအပေါ် ပြဋ္ဌာန်းသောယာယီတားမြစ်ချက်များကို ပြောင်းလဲ သည်။ အဆိုပါအမိန့်စာသည် မူလတန်းကျောင်းဆောင်များနှင့် အလယ်တန်းကျောင်းဆောင်များပိတ်ခြင်း အမိန့် ကြော်ငြာစာအမှတ် ၂၀၂၀-၅ ဖြင့် ပြဋ္ဌာန်းထားသော ယာယီတားမြစ်ချက်များဆောင်ရွက်မှုကို ပြောင်းလဲ၍မရပါ။ အဆိုပါအမိန့်စာတွင် ပြဋ္ဌာန်းသောတားမြစ်ချက်အသစ်များ အကျုံးဝင်သက်ရောက်သည့် အခါတွင် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၅ ကို ပယ်ဖျက်သည်။

အဆိုပါအမိန့်စာသည် တိကျသေချာသောလူစုလူဝေးများနှင့် ပွဲများကို ဆက်လက်ခွင့်ပြုသည့်အခါ အဆိုပါ လူစုလူဝေးများနှင့် ပွဲများကို လိုအပ်သည့်အခါမှသာလုပ်ဆောင်ခြင်းနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ မှန်ကန်သော လက်သန်ရှင်းရေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနည်းလမ်းကျင့်ထုံးများ အပါအဝင် COVID-19 ကူးစက်နိုင်ချေ လျော့ကျစေရန် လိုအပ်သည့်ဆောင်ရွက်မှုများအား လိုက်နာဆောင်ရွက်ခြင်းအပြင် ကိုယ်တိုင် အပြန်အလှန် ဆက်သွယ်ခြင်းပြုလုပ်မည့်အစား အီလက်ထရောနစ်ဆက်သွယ်ရေးပလက်ဖောင်းအား အသုံးပြုဆက်သွယ်ခြင်းဖြင့်သာ လုပ်ဆောင်သင့်သည်။

၁၉၆၃ ခုနှစ်မီချီဂန်ဖွဲ့စည်းပုံဥပဒေနှင့် မီချီဂန်ဥပဒေအရ အောက်ဖော်ပြပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်-

- ၁။ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နံနက် ၉:၀၀ နာရီမှ စ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ ညနေ ၅:၀၀ နာရီအထိ ဆက်လက်အကျုံးဝင်ပြီး သာမန်မိုးလုံလေလုံနေရာတွင် လူအယောက် ၅၀ ထက်ပို သော လူစုလူဝေးများအားလုံးနှင့် လူအယောက် ၅၀ ထက်ပိုသောပွဲများအားလုံးကို ဤပြည်နယ်တွင် တားမြစ်ကန့်သတ်ထားသည်။ အခန်းဟု မကန့်သတ်ထားသော်လည်း သာမန်မိုးလုံလေလုံ နေရာတွင် အခန်း၊ ခန်းမ၊ ကော်ဖီဆိုင်၊ ဇာတ်ရုံ၊ ပြဇာတ်ရုံ၊ သို့မဟုတ် ပြခန်းတို့ပါဝင်သည်။ ဤအပိုင်းတွင် ပြဋ္ဌာန်းထားသည့် လူစုလူဝေးများတားမြစ်ခြင်းသည်
 - (က) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊
 - (ခ) အများပြည်သူအတွက် ဖွင့်လှစ်ထားသောနေရာများ သို့မဟုတ် အလုပ်ခွင်များ
 - (ဂ) ပြည်နယ်ဥပဒေပြဋ္ဌာန်းမှုနှင့်
 - (ဃ) ပို့ဆောင်ဆက်သွယ်ခြင်း၊ ကုန်ခြောက်များ သို့မဟုတ် စားသုံးကုန်ပစ္စည်းများဝယ်ယူခြင်း သို့မဟုတ် စိုက်ပျိုးရေး သို့မဟုတ် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ခြင်းရည်ရွယ်ချက်အတွက် လူစု လူဝေးများနှင့် မသက်ဆိုင်ပါ။

ဤအပိုင်းတွင် ပြဋ္ဌာန်းသောတားမြစ်ချက်သည် အဆိုပါအရေးပေါ်အခြေအနေများတွင် ပြည်နယ် သို့မဟုတ် ဗဟိုအစိုးရအဖွဲ့အစည်းမှ ခွင့်ပြုသောကာကွယ်ရေးလုပ်ဆောင်ချက်များအပေါ်တွင် ဖြေလျှော့ပေးမည်ဖြစ်သည်။

- ၂။ ၂၀၂၀ ခုနှစ်၊မတ်လ ၁၆ ရက်နေ့မှစ၍ ဤပြည်နယ်ရှိ မူလတန်းကျောင်းဆောင်များနှင့် အလယ်တန်းကျောင်းဆောင်များသည် ပညာရေးဆိုင်ရာရည်ရွယ်ချက်များအရ ကျောင်းသားအားလုံးအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့အထိ ပိတ်ထားစေရမည်။ အဆိုပါလိုအပ်ချက်တွင် ပြည်နယ်အတွင်းရှိ အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ကျောင်းအိပ်ကျောင်းစားလက်ခံသည့် ကျောင်းများအားလုံးပါဝင်သည်။ အဆိုပါ လိုအပ်ချက်သည် ကျောင်းများတွင် နေထိုင်သူများအပြင် ကျောင်းများရှိ ကလေးငယ်ပြုစုစောင့်ရှောက်ပေးသူများနှင့် မသက်ဆိုင်ပါ။
- ၃။ MCL 10.33 နှင့် MCL 30.405(3) အရ ဤအမိန့်စာအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းသည် ရာဇဝတ်မှုဖြစ်သည်။
- ၄။ အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၅ အား ၂၀၂၀ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် ရုတ်သိမ်းလိုက်သည်။

ကျွန်ုပ်ကိုယ်တိုင် မီချီဂန်ပြည်နယ်၏ တံဆိပ်ရိုက်နှိပ်ကာ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

နေ့စွဲ- ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့
 အချိန်- ညနေ ၆ နာရီ ၇ မိနစ်



GRETCHEN WHITMER
 မြို့တော်ဝန်

မြို့တော်ဝန်၏လွှဲပြောင်းချက်အရ

ပြည်နယ်အတွင်းရေးမှူး

